

14. Prayer

၁၄။ ဆုတောင်းခြင်း

၁၄။ တောင်းကမ်းသူးတွင်း

Luke 18:1 Then Jesus told His disciples a parable to show them that they should always pray and not give up.

ရှင်လုကာခရစ်ဝင် ၁၈:၁ လူတို့သည်အားမလျော့ဘဲကြိုးစား၍ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား၊

ရှမ်းလင်းလုဂျ၊ ၁၈:၁ လွင်းခင်း၊ရှိုပ်ရှုခင်းတင်းလံ၊ ရှိုင်းယင်းကမ်၊ကူခမ်းခလး၊ တမ်းလံးခတ်းလှိုင်းသူးတွင်းယူ၊သေ၊သေ၊လိုင် မခမ်းလင်းလတ်း၊ရှမ်းကူပမး၊ခလး၊ဝး၊ လမ်း၊-

Discussion: Always pray.

ဆွေးနွေးရန် = အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်
ကမ်းတေလံးကုပ်၊လတ်း၊ = ရှိုင်းကမ်၊ကူခမ်းခလး၊သူးတွင်း

Romans 12:12 Be joyful in hope, patient in affliction, faithful in prayer.

ရောမသြဝါဒစာ ၁၂:၁၂ မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သော အခါ သည်းခံကြလော့။ ဆုတောင်းပဋ္ဌနာပြုခြင်း အမှုကို အမြဲပြုကြလော့။

ရှမ်းမ ၁၂:၁၂ ရှံခတ်းခလး၊လွမ်း ကလုပ်၊ဗြေးပီခင်လင်းတု။ ခင်းတောင်းကမ်းမင်း၊ ထူးမွင်းထူးခေခေ သိုင်းပျေ၊တု။ ခင်းတုရှံခုတောင်းဗေခင်ခေခေ ယိုခင်ခမ်း၊တု။ ခင်းတောင်းကမ်းရှိုတ်းသူးတွင်းပထခေ၊ခေခေ ရှိုတ်းတု၊သေ၊ကမ်၊ထတ်၊တု။

Discussion: Faithful in prayer

ဆွေးနွေးရန် = ဆုတောင်းပဋ္ဌနာပြုခြင်း အမှုကို အမြဲပြုကြလော့။
ကမ်းတေလံးကုပ်၊လတ်း၊ = ရှိုတ်းသူးတွင်းပထခေ၊တု၊သေ၊ကမ်၊ထတ်၊တု။

Jude 1:20 But you, dear friends, build yourselves up in your most holy faith and pray in the Holy Spirit.

ရှင်ယုဒသြဝါဒစာ ၁:၂၀ ချစ်သူတို့၊ သင်တို့သည်မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်း အပေါ်မှာမိမိတို့ကိုတည်ဆောက်လျက်၊သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဆုတောင်း ပဋ္ဌနာ ပြုလျက်၊

ယုတ ၁:၂၀ ရှေးကမ်းဂပ်ရှံခပ်ကိုလင်း၊ သူခေတ၊ရှိုတ်းတုပ်လင်းဂပ်၊ ရှူးခိုဝ် တောင်းယုမ်၊မတ်း၊ကမ်းမုတ်းလောင်၊ ခေ၊သေပိုခင်းခေခေခလး၊ ရှိုတ်းသူးတွင်းပထခေ၊ ခင်းဝိလိုလ်၊မုတ်းလောင်၊လင်းယူ၊တု။

Ephesians 6:18 And pray in the Spirit on all occasions with all kinds of prayers and requests. With this in mind, be alert and always keep on praying for all the saints.

ဖောက်ပြန်ခြင်း **၆:၁၈** ကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပဋိပက္ခပြုခြင်းအမျိုးမျိုး တို့ဖြင့်ဆုတောင်းကြလော့။ထိုသို့ဆုတောင်းခြင်းငှါအားမလျော့ဘဲလျက်၊ငါမှစ၍သန့်ရှင်းသူ အပေါင်း တို့အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။

ကေးဇ်တ်; ၆:၁၈ ရူးခိုင်,ရူးမိုဝ်; ပူးတင်းဝိလိုလ်,လဝ်;သေလေ; ဂတ်တင်းတင်း ကခင်ဂြိုတ်းသူးတွင်းပထခေ,ရူးလိုဝ်ရူးပိုင်ခေခေသေလေ;သူးတွင်းတု။ ဂြိုင်းယင်းကမ်, ကူခင်းလုံယင်းကမ်,လူလေ; ဂြိုတ်းသူးတွင်းပထခေ,ပုခင်းဂတ် ဂတ်,တင်း ရူးခင်းမူတ်း လောင်, တင်းသီင်းတင်းလောင်သေလေ; ပွဲယူ,တု။

Discussion: Pray in the Holy Spirit.

ဆွေးနွေးရန် = သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းပဋိပက္ခ ပြုပါ
ကခင်တေလံ;ဂုပ်,လတ်; = ဂြိုတ်းသူးတွင်းပထခေ, ခင်းဝိလိုလ်,မူတ်းလောင်,လဝ်;တု။

1 Thessalonians 5:17 Pray continually.

သက်သာလောနိတ်ပြုခြင်းပဋိပက္ခမစောင် ၅:၁၇ မခြားမလပ်ဆုတောင်း ပဋိပက္ခပြုကြလော့။
၁ ထိမ်းသု,လေးခင်း; ၅:၁၇ ဂြိုတ်းသူးတွင်းပထခေ,ယူ,တု,သေ,တု။

Discussion: Continually.

ဆွေးနွေးရန် = မခြားမလပ် ဆုတောင်း
ကခင်တေလံ;ဂုပ်,လတ်; = သူးတွင်းတု,သေ,

James 5:13 Is any one of you in trouble? He should pray. Is anyone happy? Let him sing songs of praise.

ရှင်ယာကုပ်ပြုခြင်း ၅:၁၃ သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရှင်လန်းသော သူရှိလျှင် ဆာလံသီချင်း ကိုဆိုစေ။
ယု,ရုပ် ၅:၁၃ ခင်းသူခေခေ ပေးမီးဂေ့ကခင်လံ;ခမ်,တုဂ်းတုတင်းဇာခင်လိုင် ဂြို;မခင်းသူးတွင်းတု။ပေးမီးဂေ့ကခင်သိုင်းပျေ,လိုင်ဂြို;မခင်းဂြိုတ်းခွမ်းသု,လမ်,တု။

Discussion: Pray when in trouble.

ဆွေးနွေးရန် = ဒုက္ခပြဿနာကြုံတွေ့သောအခါ ဆုတောင်းပါ
ကခင်တေလံ;ဂုပ်,လတ်; = ဂြိုတ်းသူးတွင်းမိုဝ်;ကခင်ထုပ်လုးတုဂ်းတုတင်းဇာခင်

James 5:16 Therefore confess your sins to each other and pray for each other so that you may be healed. The prayer of a righteous man is powerful and effective.

ရှင်ယာကုပ်ပြုခြင်း ၅:၁၆ အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကိုတော်ပြ တောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူ တော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဋိပက္ခသည် အလွန်တန်ခိုး ပါ၏။
ယု,ရုပ် ၅:၁၆ သူခင်,ဂခင်ဂခင် ဂေ့ခိုင်;လေ;ဂေ့ခိုင်; ဇုလ်,ကွတ်,ခေပျူး ကပျိုတ်;တုင်လဝ်;ဂတ်,တီးဂခင်သေလေ;တွင်းပခင်,ဂခင်တု။ ခင်,ဂြိုတ်တင်းလံ;ဂတ်;

ယီခမ်ချမ်းသာ၊ လိုင်ဂျေခိုင်ခိုင်လေးဂျေခိုင်ခိုင်ခိုင်၊ ခင်၊ဂခင်ဂခင်သူးတွင်းပုခမ်းဂခင်တၢ။
ပထခေ၊ ဂခင်ဂူခင်းသိုဝ်းတေ၊သူးတွင်းခခခင် မီးဂရူင်၊ယို၊ခေ၊လေး၊ ပူးတခင်း
ခိုဝ်းခမ်ခေ၊ဂေ၊

Discussion: Pray for healing.

ဆွေးနွေးရန် = ကျန်းမာရမည်အကြောင်း အချင်းချင်းအဘို့ ဆုတောင်းပေးကြပါ။
ဂခင်တေလံးဂုင်၊လၢတ်၊ = ခင်၊ဂိုဝ်တင်းလံးယူ၊လီဂခင်ဝါခင် ဂတ်းယီခမ်ချမ်းသာ၊
လိုင်ဂျေခိုင်ခိုင်လေးဂျေခိုင်ခိုင်ခိုင်၊ သူးတွင်းပုခမ်းဂခင်တၢ။

John 14:13-14 And I will do whatever you ask in my name, so that the Son may bring glory to the Father. You may ask me for anything in my name, and I will do it.

ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၃-၁၄ သင်တို့သည် ငါ၏နာမကို အမှီပြုလျက်ဆုတောင်းသမျှ
အတိုင်းငါပြုမည်။အကြောင်းမူကား၊ခမည်းတော်သည်သားတော်အားဖြင့်ဘုန်းထင်ရှား
တော်မူခြင်းရှိမည်အကြောင်းတည်း။သင်တို့သည်ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကို
တောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။

ရှမ်းလင်းယုမ်းဂျာခင်၊ ၁၄:၁၃-၁၄ လွင်းမခင်းလမ်း ဂင်ဂျေ၊ဂျေတီး၊ ပေးလင်း
ပုခင်သေလေးခင်၊ဂိုဝ်မူခင်ဖင်းပေးလင်းတင်းလံးမီးတင်းဂခင်ထာင်၊သူးမူးဂွမ်းပိုဝ်း
လုဂ်၊လင်းခခခင်လိုင် ဂင်တင်းဂိုတ်းဂျေခင်၊ဂခင်သူဂိုင်ပိုင်ခေ၊မုလိုင်၊သီင်ဂင်သေ
လေးသူးတွင်းဂျေမီးတင်းသီင်၊တင်းလူင်ခခခင်ဂေ၊။ ပေးသူဂိုင်ပိုင်ခေ၊မုလိုင်၊သီင်
ဂင်သေလေးယွခင်းသူးသေလိုင်ဝ်သေပိုင်လိုင် ဂင်တင်းပခင်ဂေ၊။

John 16:23 In that day you will no longer ask me anything. I tell you the truth, my Father will give you whatever you ask in my name.

ရှင်ယောဟန်ခရစ်ဝင် ၁၆:၂၃ ထိုနေ့၌သင်တို့သည်ငါ့ကိုအလျှင်းမမေးမြန်းရကြ။ငါအမှန်
အကန်ဆိုသည်ကား၊သင်တို့သည်ငါ၏နာမကိုအမှီပြု၍ခမည်းတော်မှာဆုတောင်းသမျှတို့
ကို ခမည်းတော်သည် ပေးတော်မူမည်။

ရှမ်းလင်းယုမ်းဂျာခင်၊ ၁၆:၂၃ ခင်းဝခင်းခခခင်သူတင်းဂခင်၊တွင်းဂခင်၊ထာမ်ဂင်သေလိုင်ဝ်
သေပိုင်။ဂင်ဝျေ၊တီးလိုင်၊တီးလိုင်၊တီးလိုင်၊သူလမ်းဂျေဂခင်သူဂိုင်ပိုင်ခေ၊မုလိုင်၊သီင်၊ဂင်
သေလေးယွခင်းဂျေတီးပေးလင်းတင်းသီင်၊တင်းလူင်ခခခင် ပေးလင်းတင်းပခင်ဂေ၊။

Discussion: Ask the Father in Jesus' name.

ဆွေးနွေးရန် = ယေရုဇာလမ်၌ ခမည်းတော်ထံမှာဆုတောင်းပါ
ဂခင်တေလံးဂုင်၊လၢတ်၊ = သူးတွင်းယွခင်းခင်းလိုင်၊သီင်ခေ၊မုလင်းယေ၊သု

Matthew 6:5-7 “And when you pray, do not be like the hypocrites, for they love to pray standing in the synagogues and on the street corners to be seen by men. I tell you the truth, they have received their reward in full. But when you pray, go into your room, close the door and pray to

your Father, who is unseen. Then your Father, who sees what is done in secret, will reward you. And when you pray, do not keep on babbling like pagans, for they think they will be heard because of their many words.

ရှင်မသဲခရစ်ဝင် ၆:၅-၇ သင်သည် ဆုတောင်းပဌနာ ပြုသောအခါ လျှို့ဝှက်သော သူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူအများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ၊ ပွဲသဘင် လမ်းဆုံလမ်းဝတို့၌ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့ သည်မိမိတို့အကျိုးကိုခံရကြ၏။ သင်သည်ဆုတောင်းသောအခါ ဆိတ်ညံ့ရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ရှိတော်မူသောသင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကိုမြင်တော်မူသောသင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော် မူလတံ့။ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသော စကားဖြင့်အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့်မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

ရှမ်းလင်းမာတ်၊ ၆:၅-၇ မိုင်းကန်သူသူးတွင်းခေခေ ယ၊ ပေဂျီတီးလိုဝ်ခေင်၊ ဂူခင်းကန်လင်းထိမ်၊ လင်းမိပ်းခပ်ဂျီတီးခေခေ။ ခပ်ခေခေခေင်၊ ရှိပ်ပိုခေင်၊ တန်းဂုခေင်လိုင် ခွဲးလုန်းယူ၊ ခွဲးလရွပ်းဂျေးတြေးဂျေးခွဲးတင်းခွဲးတင်းဂွမ်းသေခလး၊ သူးတွင်းကျေး။ ဂပ်ဝေးတီး၊ လိုဝ်းတီးလွဲးလမ်း၊ ခပ်ခေခေလံး၊ သူးလမ်း၊ ခပ်ယဝ်။ မိုင်းကန်သူသူးတွင်း ခေခေခေခေ၊ ခွဲးလုန်းတင်းခွဲးခလး၊ ဂိုတီးခေခေတူယဝ်လင်၊ သူးတွင်းဂျေးတီးပေး၊ သူ ကန်မီးယူ၊ ဂျေးတီးကန်ကမ်၊ ထိုင်၊ ကမ်၊ သးခေခေတူ။ ပေးသူကန်ဂုခေင်လွင်၊ တင်းကန်ကမ်၊ ထိုင်၊ ကမ်၊ သးခေခေ တန်းပခေသူးလမ်းကျေး။ မိုင်းကန်သူသူး တွင်းခေခေ ယ၊ ပေရွတ်းခွမ်းကန်လံလံယူ၊ ခိုင်းခိုင်းယွဲးယွဲး မိုခေခေင်၊ ဂူခင်းသျှ၊ သခေ၊ ပုခပ်ဂျီတီးခေခေ။ ခပ်ထိုင်၊ ဝေးဂွပ်းပိုဝ်းခွမ်းခေခေခလး၊ တန်းတိမ်ထူခေခေကျေး။

Discussion: Do not pray like hypocrites.

ဆွေးနွေးရန် = လျှို့ဝှက်သောသူတို့ (ဟန်ဆောင်သောသူတို့) ကဲ့သို့ မဆုတောင်းနှင့် ကန်တေလံးဂုပ်၊ လာတ်း = ကမ်၊ လံးသူးတွင်းမိုခေခေင်၊ ဂူခင်းဂျီတီးဂျင်း

John 15:7 If you remain in me and my words remain in you, ask whatever you wish, and it will be given you.

ရှင်ယောဟန်ခရစ်ဝင် ၁၅:၇ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။

ရှမ်းလင်းယုတ်ဂျာခေင်၊ ၁၅:၇ ပေးသူခေတ၊ ယူ၊ ဂျေးခွဲးဂပ်ခလး၊ ခွမ်းဂပ်ခေ ဂျေး ခေတ၊ ယူ၊ ဂျေးခွဲးသူလိုင်ယွခေခေဂျေးကန်သူခွဲးယွခေခေတင်းသီင်းတင်းလိုင်လိုင်ခေခေ တူ။ တန်းလံးကျေး။

Discussion: If His words remain in us the prayer will be answered.

ဆွေးနွေးရန် = နှုတ်ဂပတ်တော်သည် ကျွန်ုပ်တို့၌တည်လျှင် တောင်းသမျှရကြလိမ့်မည်။

ကန်တေလံးဂုပ်,လၢတ်း = ပေးဂှ်းစတ,ယူ,ဂးခွဲးမခင်းလင်းလး; ခုဂ်ဂပတ်း
လင်းဂးစတ,ယူ,ဂးခွဲးဂှ်းလိုင် ဂှ်းတၢ်းလံးဂးကန်ဂှ်းယွခင်းခခေ်ဂေး။

Matthew 18:19-20 Again, I tell you that if two of you on earth agree about anything you ask for, it will be done for you by my Father in heaven. For where two or three come together in my name, there am I with them.

ရှင်မသဲခရစ်ဝင် ၁၈:၁၉-၂၀ တဖန်ခါဆိုသည်ကား၊မြေကြီးပေါ်မှာသင်တို့တွင် နှစ်ယောက် တို့သည်သဘောချင်းတူ၍ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကိုကောင်းကင်ဘုံ၌ ရှိတော်မူသောခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည်ခါနာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

ဂျမ်းလင်းမတ်းစထ, ၁၈:၁၉-၂၀ လံးသမ် ဂပ်ဝးတီးသူထီင်းဂမ်းခိုင်လမ်း ပေး သူသွင်ဂေ့ လုံသဖေးမိုခေ်ဂခေ် ဂးခိုင်လိခေ်မိုင်း ခွဲးလွင်းတၢင်းကန်သူသူးတွင်း ယွခင်းသေလိုင်သေပိုင်ခခေ်လိုင် ပေးဂပ် ကန်မီးယူ,ဂးခိုင်မိုင်းဂၢင်ဂၢပ်ခခေ်တၢင်း ပခေ်တီးသူဂေး။ လွင်းမခင်းလမ်း တီးလုံတခင်းလုံသေဂမ်,ဝး ပေးဂူခင်းသွင် ဂေ့သၢမ်ဂေ့လူဂခေ်တုမ်ဂခေ်ခွဲးခေ့,မ့လိုင်;သီင်ဂပ်လိုင် ဂပ်ဂေးတၢင်းမီးယူ,ဂးခွဲး စဂးဂၢင်ခပ် ဂးတီးခခေ်ဂေး။ ဝးခေင်,ခေ်ဂေး။

Discussion: If two agree in our prayer God will answer.

ဆွေးနွေးရန် = နှစ်ယောက်သဘောတူဆုတောင်းလျှင်တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်သည် ပေးတော်မူလတံ့။

ကန်တေလံးဂုပ်,လၢတ်း = ပေးဂူခင်းသွင်ဂေ့လုံသဖေးမိုခေ်ဂခေ်လး;သူးတွင်း ခခေ် ပေးဖြူးပီခေ်လင်းတၢင်းပခေ်ဂေး

1 John 3:22 and receive from Him anything we ask, because we obey His commands and do what pleases Him.

ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃:၂၂ ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်၊ဆုတောင်းသမျှတို့ကိုဘုရားသခင့်ထံ တော်မှရကြ၏။

၁ ယုင်းဂျာခေ်, ၃:၂၂ ဂးကန်ဂှ်းသူးတွင်းခခေ်ဂှ်းလံးဂးတီးဖြူးပီခေ်လင်းဂွပ်; ပိုင်းကန်ဂှ်းပွဲဂမ်ပိုင်းလျာပ်;မခင်းလင်းတင်းလံးသေလး;ဂမ်ဂျာင့်တၢင်းဂမ်တၢင်းဂျာင့် ကန်ထုဂ်,လုံမခင်းလင်းခခေ်ဂေး။

Discussion: If we obey His commands we'll receive what we ask.

ဆွေးနွေးရန် = ပညတ်တော်တို့ကိုစောင့်ရှောက်၍နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့် သော ကြောင့် ဆုတောင်း သမျှတို့ကို ဘုရားသခင့်ထံ တော်မှရကြ၏။

ကန်တေလံးဂုပ်,လၢတ်း = ဂွပ်;ပိုင်းပွဲဂမ်ပိုင်းလျာပ်;မခင်းလင်းတင်းလံးသေလး;

ဂမ်ဂျာင်ခေခံ တမ်းလံးဂးကခံသူးတွင်းခေခံ ကေး။

James 1:6-7 But when he asks, he must believe and not doubt, because he who doubts is like a wave of the sea, blown and tossed by the wind. That man should not think he will receive anything from the Lord;

ရှင်ယာကုပ်ဩဝါဒစာ ၁:၆-၈ သို့ရာတွင်တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည်စိတ်နှစ်ခွဲရှိသောသူပြုလေသမျှတို့၌မတည်ကြည် သောသူဖြစ်၍၊ ထာဝရ ဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။

ယျာရှပ် ၁:၆-၈ ရှုလုံးဂး၊ ဂျေကခံယွခမ်းခေခံ မခမ်းတမ်းကမ်၊လံးမီးလုံကခံယုမ်၊ ခိုင်းခိုင်းကမ်၊ယုမ်၊ခိုခမ်းခိုင်း၊လေးတမ်းလံးမီးလုံယုမ်၊ဝးတေလံး၊တေကေး၊ ဝးခံ လေးယွခမ်းကေး။ ဂျေကခံကမ်၊ယုမ်၊တေတေခေခံ မခမ်းမိုခံလုံခေခံ၊လီင်းခေမံ ပိုပ်၊ခေမံခေမံပင်၊လံ၊ကခံလုမ်းထွင်းလေးတူခိုင်းဂံ၊လံ၊ခေခံ ကေး။ ယျာ၊ပေဂျ်း မခမ်းထင်၊တမ်းလံး၊သေလုံခေခံ၊သေပိုင်ဂးခမ်းမိုင်း၊ဗြေးပီခေခံ။ ရှုခမ်းလုံခေခံ၊ခေခံ ခေခံ ပီခေခံ၊ဂျေကခံမီးရှုလုံလုံသွင်ဗေ၊သွင်ပး၊ ဂျေကခံကမ်၊မခမ်းကမ်၊ခိုင်း၊ ဂးခမ်း ဂးကခံမခမ်းဂျိတ်း တင်းသီင်း၊တင်းလုင်ခေခံ ကေး။

Discussion: Must believe and have no doubt

ဆွေးနွေးရန် = ယုံကြည်သောစိတ်နှင့် တောင်းရမည်။

ကခံ တေလံး၊ဂျပ်၊လတ်း = တေလံးမီးလုံကခံယုမ်၊လေးယွခမ်းကေး။

James 4:3 When you ask, you do not receive, because you ask with wrong motives, that you may spend what you get on your pleasures.

ရှင်ယာကုပ်ဩဝါဒစာ ၄:၃ ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ အလွဲ တောင်းသောကြောင့်မရကြ။

ယျာရှပ် ၄:၃ သူးတွင်းယူ၊ဂေး၊ ဂွမ်းပိုင်း၊ယွခမ်းလွမ်းလုံကခံဗေတ်းပိုင်း၊ တျာ၊တေဂျ်း လံးပီခေခံတင်းကခံလတ်း၊လေးခမ်းဂျာ၊မဂျင်၊ခေခံရှုလုံးလေးသူကမ်၊လံး။

Discussion: Will not receive because of wrong motive

ဆွေးနွေးရန် = မမှန်သောစိတ်ထားဖြင့်အလွဲ တောင်းသောကြောင့်မရကြ။

ကခံ တေလံး၊ဂျပ်၊လတ်း = ဂွမ်းပိုင်းမီးလုံကခံဗေတ်းပိုင်းလေးယွခမ်းခေခံ တေကမ်၊လံး။

Luke 2:37 She never left the temple but worshiped night and day, fasting and praying.

ရှင်လုကာခရစ်ဝင် ၂:၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမဖြစ် လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်နေ့ညဉ့်မပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော် နှင့် မခွါဘဲနေ၏။

ရှုမ်းလင်းလုဂျ၊ ၂:၃၇ လံးပီခင်ဧမးမုဂ်ဧမးမံး၊ ကခင်ကသၢင်းလံးပီတ်၊ သိပ်းပံသီ၊ ပိခ လမ်လမ်ကျေး။ မခင်းကပ်တင်းတၢင်းကခင်သူးတွင်းကိတ်၊ တင်းတၢင်းကခင်ဂမ်တၢင်း ဂိခင်ဂီတ်းဝၢတ်း၊ ငြေးပီခင်လင်းတင်းဝခင်းတင်းခိုခင်းတၢ၊ သေ၊ ကမ်၊ ထၢတ်၊ ကမ်၊ ငမတ်၊ ကမ်၊ ယၢခင်ပိဂ်မၢခင်၊ လင်းဧလးယု၊ ကျေး။

Discussion: Prophetess Anna fast and prayer in the temple

ဆွေးနွေးရန် = ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၏။

ကခင်တေလံးကုပ်၊ လၢတ်း = ဂမ်တၢင်းဂိခင်ဧလး၊ ဂီတ်းဝၢတ်း၊ ငြေးပီခင်လင်းဧလး၊ သူးတွင်းတင်းဝခင်းတင်းခိုခင်းကျေး။

Acts 13:2-3 While they were worshiping the Lord and fasting, the Holy Spirit said, “set apart for me Barnabas and Saul for the work to which I have called them”. So after they had fasted and prayed, they placed their hands on them and sent them off.

တမန်တော်ဝတ္ထု ၁၃:၂-၃ ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်ကပါခန့်ထားသောအမှုကိုဆောင်ရွက်စေခြင်းငှါ ဗာနုဗ နှင့် ရှောလု တို့ကိုရွေးချယ်ခွဲထားကြလော့ဟုမိန့်တော်မူသည်အတိုင်း၊ အစာရှောင်၍ပဌနာပြု လျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။

ဝုတ်ထုတမာခင်၊ လင်း ၁၃:၂-၃ ခင်းမိုဝ်းကခင်ခပ်ဂီတ်းဝၢတ်း၊ ငြေးဧလး၊ ဂမ်တၢင်းဂိခင် ယု၊ ခခင် ဝိလိုလ်၊ မုတ်းလၢင်၊ လင်းမီးကမိင်ဧလးဝုး၊- လိုင်းဂီပ်းကပ် ပု၊ ခပ တင်း သေးလု ဧလးဧကပ်ခပ်ဝံ ဂ်းလံးပွင်ဂီတ်းလွင်းတၢင်းကခင်ဂပ်ခၢခင်းဝံခခင်တၢ၊ ဝုးခခင်ဧလး၊ ဂုးခခင်၊ ကခင်မခင်းလင်းဝုးခခင် ခပ်ဂမ်တၢင်းဂိခင် ဂီတ်းဝၢတ်း၊ ပထခေ၊ ဧလး၊ ကပ်မိုဝ်းတၢင်၊ ဂုးခခင်ဂွပ်ခပ်ခခင်သေယဝ် ပွံ၊ လွင်ခပ်ခွ၊ ကျေး။

Discussion: Fast and worship for revelation
Fast and pray for sending out

ဆွေးနွေးရန် = သခင်ဘုရားဝတ်ကိုပြု၍အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော် ပေါ်ပြ၏။

အစာရှောင်၍ပဌနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာလက်ကို တင်၍ လွှတ်လိုက်ကြ၏။
ကခင်တေလံးကုပ်၊ လၢတ်း = ခပ်ဂီတ်းဝၢတ်း၊ ငြေး ဂမ်တၢင်းဂိခင် ဂီတ်းပထခေ၊ ကပ်မိုဝ်းတၢင်ခခိုဝ်ခပ်ဧလး၊ ပွံ၊ လွင်ခပ်ခွ၊ ကျေး။

